



wishh.org



ပရိုတင်းဓာတ်
အစုစပ်စီးပွားရေးလုပ်ငန်းများ
လုပ်ငန်းတိုးတက်မှု



ဘာလို့ပရိုတင်းလိုအပ်လဲ

ပရိုတင်းဓာတ်သည် လူ၏ အစာအာဟာရတွင် အလွန်အရေးပါသည့်အပြင် လူဦးရေတိုးပွားမှုနှင့် ဝင်ငွေဖြင့်တက်လာမှုကြောင့် ပရိုတင်းဓာတ်လိုအပ်ချက်သည်လည်း ဆက်တိုက်မြင့်မားလာသည်။ ပရိုတင်းလိုအပ်ချက်သိသိသာသာမြင့်မားလာခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ နေထိုင်မှုဘဝနှင့် စီးပွားရေးတိုးတက်ရေးအတွက် အဓိကအရေးပါသော အာဟာရပြည့်ဝ၍ တန်ဖိုးသင့်အစားအစာများကို ပိုမိုတင်သွင်းနိုင်ရန် အခွင့်အလမ်းများဖန်တီးပေးသည်။

လူ့ကျန်းမာရေးတွင်လိုအပ်သော ပဲပိစပ်မှရသည့်ပရိုတင်းဓာတ်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာပဏာမခြေလှမ်း (WISHH) သည် လူနှင့် တိရစ္ဆာန်များအတွက် အရည်အသွေးကောင်းသော ပဲပိစပ်ပရိုတင်းအစာများကို ဖြန့်ချိရန် ဖွံ့ဖြိုးစေရေးကွက်များနှင့် ပေါ်ထွန်းစေရေးကွက်များတွင် ရောင်းဝယ်ဖောက်ကားမှုများနှင့် တိုးတက်မှုများဖြစ်လာအောင် ဆက်သွယ်ပေးသည်။ ယူအက်စ်ပဲပိစပ်လုပ်ငန်းက အစဉ်မပြတ်ထောက်ပံ့ပေးနေပြီး WISHH သည် လုပ်ငန်းဆောင်ရွက်ချက်များ ဆက်လက်လည်ပတ်ပြီး ဈေးကွက်ဝယ်လိုအားကို ပြည့်မီစေဖို့ အရှိန်အဟုန်မြင့် တိုးတက်စေရန်အတွက် သိသာထင်ရှားသည့်ဈေးကွက်စိန်ခေါ်မှုများ ကိုဖြေရှင်းနိုင်သည့် ဖြေရှင်းနည်းများကို ပံ့ပိုးပေးပါသည်။

ကျွန်ုပ်တို့ဟုဆိုရာတွင်

WISHH သည် အမေရိကန်ပဲပိစပ်အဖွဲ့အစည်း၏ ပရိုဂရမ်တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့ ပရိုတင်း ဝယ်လိုအားမြှင့်တက်လာခြင်းကို ဖြည့်ဆည်းရန် ယူအက်စ်ပဲပိစပ်စိုက်ပျိုးသူများမှ တည်ထောင်ခြင်းထားခြင်းဖြစ်သည်။ ဖွံ့ဖြိုးစနစ်ပေါ်ထွန်းစီးပွားရေးများတွင် ပရိုတင်းကို ပိုမိုရောင်းချနိုင်ရန် WISHH အဖွဲ့အစည်း၏ စွန့်ဦးတီထွင်မှုစွမ်းရည်နှင့် စိတ်ကူးစိတ်သန်းများကို မျှဝေပေးသည့် ၎င်းအဖွဲ့အစည်း၏မဟာဗျူဟာကျသည့် မိတ်ဖက်များကို ပဲပိစပ်စိုက်လယ်သမားများမှ ဂုဏ်ယူစွာဖြင့် ပံ့ပိုးပေးထားသည်။ စွန့်ဦးထွင်စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လက်တွဲလုပ်ဆောင်နေသော WISHH သည် လူတို့လိုအပ်သောအာဟာရတွင် အရေးပါသော ပရိုတင်းကို ဖြည့်ဆည်းပေးစွမ်းရှိသည့် ရေရှည်တည်တံ့မည့် လုပ်ငန်းများနှင့် ဈေးကွက်စနစ်များကို တည်ဆောက်လျက်ရှိပါသည်။



မဟာဗျူဟာကျသည့် အစုစပ်စီးပွားရေးလုပ်ငန်းများတည်ထောင်ခြင်း



ရေရှည်တည်တံ့ခိုင်မြဲသည့်
ဈေးကွက်ဖွံ့ဖြိုးမှု

WISHH သည် ဖွံ့ဖြိုးစနစ်ပေါ်ထွန်းစီးပွားရေးများတွင် လူတို့လိုအပ်သောအစာအာဟာရတွင် ပရိုတင်း၏ မရှိမဖြစ်အရေးပါမှုကို လက်ခံယုံကြည်သော စီးပွားရေးလုပ်ငန်းများ၊ အစိုးရများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်အတူ မဟာဗျူဟာကျသည့် အစုစပ်စီးပွားရေးလုပ်ငန်းများ တည်ထောင်ထားသည်။ WISHH သည် အာဖရိကတိုက်၊ အာရှတိုက်နှင့် ဗဟိုအမေရိကတိုက်တွင် ခိုင်မာသောဈေးကွက်စနစ်များဖန်တီးပေးရန် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် ကဏ္ဍအသီးသီးမှ ခေါင်းဆောင်များကို ယူအက်စ်ပဲပီစပီစိုက်လယ်သမားများနှင့် ချိတ်ဆက်ပေးသည်။ အဆိုပါနယ်ပယ်များတွင် တည်ထောင်ထားသော ထိုစနစ်များသည် တန်ဖိုးသင့်၍ အရည်အသွေးမြင့်သော ပရိုတင်းများကို အစဉ်မပြတ်ရရှိမည်ဖြစ်သည်။

WISHH သည် အလားအလာကောင်းသည့် ဈေးကွက်စနစ်များတည်ထောင်နိုင်ရန် လုပ်ဆောင်နေပြီး နိုင်ငံတွင်း စွန့်ဦးထွင်စီးပွားရေးသမားများ တိုးတက်ပေါ်ထွန်းလာရုံသာမက ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ ရေရှည်တည်တံ့ပြီး ၎င်းတို့၏ဒေသတွင်းရှိ အစားအစာများပိုမိုဘေးကင်းစိတ်ချရစေရန် လုပ်ဆောင်ပေးလျက်ရှိသည်။ ဒေသခံစီးပွားဖက်များ၏ အထူးလိုအပ်ချက်များနှင့် ကိုက်ညီသည့် တိကျသောဖြေရှင်းနည်းများအတွက် WISHH က ပူးပေါင်းဆောင်ရွက်ပေးသည်။ WISHH သည် မွေးမြူရေးအစာ၊ ဥစားတိရစ္ဆာန်မွေးမြူရေးအစာနှင့် ငါးအစာလုပ်ငန်းအတွက်ဖြစ်စေ လူအစားအစာလုပ်ငန်းအတွက်ဖြစ်စေ ဈေးကွက်စနစ်ပညာရှင်များထံမှ အကူအညီကိုရယူပြီး စီးပွားဖက်များကိုလည်း ကမ္ဘာတစ်ဝန်းရှိ အရင်းအမြစ်များနှင့် ချိတ်ဆက်ပေးသည်။ WISHH သည် အခြေခံအဆောက်အအုံနှင့် အစာအာဟာရတို့မှစ၍ ယဉ်ကျေးမှုဆိုင်ရာလိုလားချက်များနှင့် ဒေသတွင်းအသက်အရွယ်မညီမျှမှုများအထိ အထူးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည့် စနစ်များကိုတီထွင်ခြင်းဖြင့် စီးပွားဖက်များကို ကြိုတင်တွက်ဆတတ်စေရန် အကဲခတ်လေ့ရှိသည်။

အထူးဖန်တီးထားသော ပဲပီစပ်ဆိုင်ရာဖြေရှင်းနည်းများ

ကမ္ဘာ့ကုန်သွယ်ရေးလောကတွင် ကုန်ကြမ်းများပေါများလာသော်လည်း ဝယ်ယူသူသည် ကုန်ကြမ်းပစ္စည်းများကို အမြောက်အများမလိုအပ်သည့်အခါ မည်သို့ဖြစ်မည်နည်း။ သို့မဟုတ် ထုတ်ကုန်တစ်ခုကို နေရာမှန်ပို့ပေးနိုင်ရန်အတွက် အခြေခံအဆောက်အအုံမပြည့်စုံသည့်အခါ မည်သို့ဖြစ်မည်နည်း။ WISHH သည် ယူအက်စ်ပဲပီစပီစိုက်လယ်သမားများမှန်ကန်တိကျသည့်အရွယ်အစားတိုင်း ရယူနိုင်ရန် အတွက် မိတ်ဖက်များနှင့်လက်တွဲဆောင်ရွက်ပေးလျက်ရှိသည်။ ပဲပီစပ်များကို ပုံးများ သို့မဟုတ် အိတ်များဖြင့်ဖြစ်စေ ပမာဏအနည်းငယ်မှစ၍ ထုပ်ပိုးထားသောကြောင့် ကမ္ဘာ့ဒီးယားရှိ မိတ်ဖက်များကဲ့သို့သော စီးပွားဖက်များသည် ယူအက်စ်ပဲပီစပီစိုက်လယ်သမားများမှ ဝယ်ယူနိုင်ပြီး ၎င်းတို့လိုအပ်ချက်အတိုင်း ပေးပို့နိုင်ပြီဖြစ်ပါသည်။



လုပ်ငန်းကျွမ်းကျင်မှုများမှတစ်ဆင့် ဆန်းသစ်တီထွင်မှုများ



မဟာဗျူဟာမြောက်သည့်
အစုစပ်စီးပွားရေးလုပ်ငန်းများ

လမ်းသစ်ထွင်စတင်ခြင်းသည် ဆန်းသစ်သော်လည်း ရှုပ်ထွေးသည်။ WISHH သည် မဟာဗျူဟာကျသည့် အစုစပ်လုပ်ငန်းများကို ၎င်းတို့ဝန်းကျင်ရှိ ဆက်စပ်လုပ်ငန်းနှင့် ချိတ်ဆက်နိုင်မည့်အခွင့်အလမ်းမျိုးကို ဖန်တီးပေးသည်။ WISHH သည် အခွင့်အလမ်းကွန်ရက်များ ပေးစွမ်းနိုင်သည့်အပြင် လုပ်ငန်းများကို အောင်မြင်သည်ထိ တည်ထောင်နိုင်ရန် မရှိမဖြစ်ပညာရပ်များကို မျှဝေပေးသည်။ WISHH သည် ၎င်းတို့အသုံးပြုသော ဈေးကွက်တွင်းကုန်ပစ္စည်းရောင်းချမှုမဟာဗျူဟာများရှိ ဟာကွက်များကို သိမြင်နိုင်ရန် ဝယ်ယူသုံးစွဲသူများနှင့် ချိတ်ဆက်အလုပ်လုပ်ပြီး ထိုဟာကွက်များကိုဖြည့်ဆည်းပေးသည်။

ဥစားတိရစ္ဆာန်မွေးမြူရေး၊ ငါးမွေးမြူရေးနှင့် မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိရစ္ဆာန်အစာအာဟာရနှင့် အစာကြိတ်ခွဲခြင်းတို့မှ အသားပြုပြင်ထုတ်လုပ်ခြင်းနှင့် ဈေးကွက်တင်ခြင်းအထိ နှိုက်နှိုက်ချွတ်ချွတ်သိနားလည်ခြင်း အပါအဝင် WISHH ရရှိသည့်အကျိုးအမြတ်များသည် ဘက်စုံသုံးယူအက်စ်ပီစပ်လုပ်ငန်းမှ ရရှိခြင်းဖြစ်သည်။ WISHH သည် ဂျုံစပါးများ သန့်စင်ပြုပြင်ခြင်းနှင့်ထုတ်ယူခြင်း၊ အစာရောစပ်နည်းတီထွင်ခြင်း၊ အစာအာဟာရဝန်ဆောင်မှုစနစ်များနှင့် အခြားသော လုပ်ငန်းများတွင် နည်းပညာဆိုင်ရာအထောက်အပံ့ပေးစွမ်းနိုင်သော ပညာရှင်ကွန်ရက်တစ်ခုနှင့်အတူလက်တွဲ၍ အပင်မှအစာထုတ်လုပ်ခြင်းကိုလည်း အထူးဦးစားပေးဆောင်ရွက်သည်။

ကွန်ရက်များအခြေအနေ

တစိုက်မတ်မတ်လုပ်ဆောင်ပြီး ယုံကြည်အားကိုးရသော မိတ်ဖက်များသည် WISHH ၏ ရေရှည်အားထုတ်မှုများအတွက် အရေးပါသည်။ ဂါနာတွင် WISHH သည် ပရိုတင်းအားဖြည့်မနက်စာစားသောက် ဖွယ်ထုတ်ကုန်များနှင့် ဥစားတိရစ္ဆာန်မွေးမြူရေးအစာများအတွက် ပီပီစပ်သန့်စင်ပြုပြင်မှုများ တိုးတက်လာစေရန် စီးပွားဖက်တစ်ဦးတည်းဖြင့် နှစ်ရှည်လက်တွဲလုပ်ဆောင်ခဲ့သည်။ WISHH သည် အစားအစာထုတ်ယူခြင်း နှင့်သန့်စင်ပြုပြင်ခြင်းတွင် ပညာရပ်မျှဝေခြင်းနှင့် နည်းပညာဆိုင်ရာအထောက်အပံ့တို့ပေးခြင်းဖြင့် ကုမ္ပဏီ၏ တန်ဖိုးကို တိုးတက်စေသည်။



အစားအသောက်ဘေးကင်းစိတ်ချရေနှင့် အာဟာရဓာတ်ကို အဆင့်မြှင့်တင်ခြင်း



ကမ္ဘာ့အစားအသောက်ဘေးကင်း
စိတ်ချရမှု

WISHH ၏ရည်ရွယ်ချက်သည် ပေါ်ထွန်းစီးပွားရေးများတွင် တိုးပွားလာသောလူဦးရေအတွက် လုံလောက်သည့် ပရိုတင်းအစာကို ထုတ်လုပ်နိုင်ရန် အခွင့်အလမ်းအသစ်များ ဖန်တီးရန်ဖြစ်သည်။ ၎င်းကို လက်တွေ့အကောင်အထည်ပေါ်လာစေရန် အမြင်များကို မျှဝေပေးသည့် သူများနှင့် မိတ်ဖက်ပြုဆောင်ရွက်ထားသည်။

မဟာဗျူဟာကျသည့်မိတ်ဖက်များနှင့်အတူ WISHH သည် ရေရှည်တည်တံ့ခိုင်မြဲသည့်လုပ်ငန်းများနှင့် ဈေးကွက်စနစ်များကို တည်ဆောက်ပြီး မြှင့်တက်လာသော ပရိုတင်းအစာလိုအပ်ချက်ကို ဖြည့်ဆည်းသွားနိုင်မည်ဖြစ်သည်။ ထိုစနစ်များသည် အာဟာရပြည့်ဝ၍ တန်ဖိုးသင့်သော လူစားသောက်ကုန်များနှင့် တိရစ္ဆာန်အစာများကို ထောက်ပံ့ပေးနိုင်စွမ်းရှိသည်။ ယူအက်စ်ပဲပိစပ်သည် အရည်အသွေးပြည့်ဝ၍ တန်ဖိုးသင့်သော ပရိုတင်းအစာဖြစ်ပြီး ဈေးကွက်မျိုးစုံတွင် ရရှိနိုင်သော ယုံကြည်ရသည့် ထုတ်ကုန်ဖြစ်ပြီး၊ WISHH သည် အစားအသောက်ဘေးကင်းစိတ်ချရသည့် အစားအစာများ ဖြန့်ဖြူးနိုင်ရန်နှင့် ဆန်းသစ်တီထွင်မှုများလုပ်ရန် မိတ်ဖက်များနှင့် အတူလုပ်ကိုင်ဆောင်ရွက်နေသည်။

နည်းပညာဆိုင်ရာအထောက်အပံ့၊ လုပ်ငန်းဆိုင်ရာပညာရပ်များနှင့် WISHH ကွန်ရက်များမှတစ်ဆင့် ထောက်ပံ့ပေးထားသော အချိတ်အဆက်များနှင့် ပူးပေါင်းထားပြီး ယုံကြည်စိတ်ချရသည့် ယူအက်စ်ပဲပိစပ်ပရိုတင်း ကို ဝယ်ယူခြင်းသည် WISHH လုပ်ငန်းလည်ပတ်သော ပေါ်ထွန်းစ ဈေးကွက်များတွင် စီးပွားရေးတိုးတက်ရန်နှင့် အစားအသောက်ဘေးကင်းလုံခြုံရေးကို တိုးမြှင့်နိုင်ရန် ကူညီထောက်ပံ့လျက်ရှိသည်။

တန်ဖိုးသင့်၍ ဝယ်ယူရလွယ်ကူစိုးရှင်းသော

ဈေးကွက်စနစ်များ ဖန်တီးခြင်းအတွက် WISHH ၏ ချဉ်းကပ်နည်းများသည် လွန်ခဲ့သော နှစ် 20 အတွင်း အကျိုးပြုအ စုစပ်လုပ်ငန်းရှင်များအတွက် အောင်မြင်မှုများကို သိသိသာသာ ဖော်ဆောင်နိုင်ခဲ့ပြီးဖြစ်သည်။ ဗဟိုအမေရိကတွင် WISHH သည် ပုဂ္ဂလိကကုမ္ပဏီများနှင့် အစိုးရစာသင်ကျောင်းနေလယ်စာအစီ အစဉ်များကို အောင်မြင်စွာချိတ်ဆက်နိုင်ခဲ့ပြီး အာဟာရပြည့်ဝ၍ တန်ဖိုးသင့်သော အစားအသောက်များထောက်ပံ့ပေးခဲ့သည်။ ၎င်းတွဲဖက်လုပ်ဆောင်မှုသည် သူတို့၏အစီအစဉ်များတွင် ပဲပိစပ် ကိုမျိုးစုံအသုံးပြုနိုင်ပုံကို ပြသနိုင်ခဲ့သည့်အပြင် ဒေသတွင်း စိတ် ကြိုက်ရွေးချယ်ထားသောအစားအစာများတွင်လည်း ပဲပိစပ်မှ အာဟာရဖြည့်တင်းနိုင်ပုံ နည်းလမ်းများကို ဖော်ပြနိုင်ခဲ့သည်။



ကျွန်ုပ်တို့လုပ်ငန်းဆောင်ရွက်သော ဒေသများ

WISHH သည် အာဖရိကတိုက်၊ အာရှတိုက်နှင့် ဗဟိုအမေရိကတိုက်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ပေါ်ထွန်းလာစေရေးအတွက် မဟာဗျူဟာကျသည့် အစုစပ်စီးပွားရေးလုပ်ငန်းများအင်အားနှင့် တစ်မှုထူးသည့် ဈေးကွက်စနစ်များဖြင့် ချဉ်းကပ်လုပ်ဆောင်နေပါသည်။ နယ်ခံစီးပွားရေးခေါင်းဆောင်များ၊ အစိုးရအဖွဲ့အစည်းနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းတို့သာမက ပညာရေးအဖွဲ့အစည်းများအနေဖြင့် အာဟာရပြည့်ဝပြီး တန်ဖိုးသင့်သော လူစားသောက်ကုန်များနှင့် ရေလုပ်ငန်း၊ ဥစားတိရစ္ဆာန်မွေးမြူရေးနှင့် မွေးမြူရေးအစာများအတွက် ရေရှည်ထောက်ပံ့မှုကို ရရှိရန် ကျွန်ုပ်တို့နှင့် ပူးပေါင်းပါ။



ရရှိနိုင်သော ဝန်ဆောင်မှုများအကြောင်းနှင့် ကျွန်ုပ်တို့ဈေးကွက်စနစ်နှင့် ချိတ်ဆက်နည်းများအကြောင်း ပိုမိုသိရှိလိုပါက WISHH ကိုဆက်သွယ်ပါ။ ပိုမိုသိရှိရန် wishh.org သို့ ဝင်ရောက်ကြည့်ရှုပေးပါ။